

မာတိကာ

၁။ ခံပြင်းစိတ်က ရန်လိုစိတ်ကိုဖြစ်ပေါ်စေ	၁
၂။ လေ့ကျင့်(သင့်စိတ်ကူးထဲတွင်) ဖန်များလျှင် ကျွမ်းကျင်သည်	၂၃
၃။ အဓိကနှင့် သာမည ခွဲခြားတတ်ပါစေ	၂၉
၄။ ခါးသီးသော ခံစားချက်ကို ရှောင်ရှားနည်း (သို့မဟုတ်) ရှင်းထုတ်ပစ်နည်း	၃၆
၅။ သင့်ဆီလာအောင် မဆွဲဆောင်ဘဲ သူတို့ဆီသို့သွားပါ	၅၁
၆။ အသင့်ပြင်ထားပါ	၅၉
၇။ အောင်မြင်ရေး ဆေးတစ်ခွက် စကားပြောပါ	၆၅
၈။ ကျန်းမာရေး ဆေးတစ်ခွက် စကားပြောပါ	၇၈
၉။ ဖေးကူနည်းတစ်မျိုး နားထောင်ပါ	၈၉
၁၀။ ဘဝခရီးတစ်လျှောက် ရယ်မောပါ	၉၄
၁၁။ များများမှားမှား မြန်မြန်မှန်မှန်မယ်	၁၀၁
၁၂။ လာမယ့်ဘေး ပြေးတွေ့	၁၁၀

၁၃။ နယန်းလုံးပစ်	၁၁၄
၁၄။ အန္တရာယ်ရှိသည်၊ မခြိမ်းခြောက်ပါနှင့်	၁၂၂
၁၅။ အာရုံပြုစရာကလေးတစ်ခု ပြောရမယ်ဆိုရင်	၁၂၉
၁၆။ သင် အထီးကျန်ဖြစ်နေသလား	၁၃၄
၁၇။ စူးစမ်းဖော်ထုတ်ပါ	၁၄၆
၁၈။ ကျွန်တော်တို့အားလုံး၏ ရင်ဘတ်ပေါ်မှ ဆိုင်းဘုတ်ကြီးများ	၁၅၁
၁၉။ အိုစာမင်းစာအဖြစ် အမှတ်တရများ စုဆောင်းပါ	၁၅၇
၂၀။ မသိကျွမ်းကျွန် နေကျင့်	၁၆၆
၂၁။ ကူးစက်ပြန့်ပွား အမုန်းရောဂါ	၁၇၄